

[အမျိုးအနွယ်](#) [အလယ်-](#) [ကျွန်ုပ်တို့-အဖ](#) [အမည်-](#) [နတ်ယုတ်ရမည်နည်း](#) [အဘယ့်ကကြောင့်](#)

4

[အလယ်-၌](#) [ပိုင်ဆိုင်ပိုင်](#) [ကျွန်ုပ်တို့-အား](#) [ပေးပါ-](#) [သားယဇကသား](#) [သူ-အား](#) [မရှိ](#) [အကကြောင်းမူကား-](#)
[:ဂါဗာ](#) [ကျွန်ုပ်တို့-အဖ](#) [ညီအကို-](#)

ထိုသို့ သားယဇကများမရှိ သဘောကြောင့်၊ အကျွန်ုပ်တို့အဘ၏ အမည်သည် အကျွန်ုပ်တို့အဖွဲ့ အဖွဲ့၌ ပျက်စီးပါမည်လော။ အကျွန်ုပ်တို့အဘ၏ ညီအစ်ကိုတို့နှင့်အတူ၊ အကျွန်ုပ်တို့အား အမွေပေးပါဟု လျှောက်ကြား။

[ထာဝရဘုရား](#) [-ရှေ့-၌](#) [သူတို့-အဖ](#) [-ကို](#) [မေရုေ](#) [-နှင့်ချစ်ကပ်၍](#)

5

သူတို့အဖကို မေရုေသည် ထာဝရဘုရားရှေ့ တော်၌ ထားလေ၏။

[အံ့တတ်မူ၍](#) [မေရုေ](#) [-သို့](#) [ထာဝရဘုရား](#) [-နှင့်မိန့်တော်မူ၍](#)

6

ထာဝရဘုရားကလည်း၊ လေမေဖ် သမီးတို့၏ စကားသည် လျှောက်ပတ်ပ၏။

[အလယ်-၌](#) [အမွေ](#) [ပိုင်ဆိုင်ပိုင်](#) [သူတို့-အား](#) [ပေးရမည်](#) [ပေးလှစ်](#) [ပခြာဆို၍](#) [လေမေဖ်](#) [သမီး-](#) [မှန်](#)
[သူတို့-အား](#) [သူတို့-အဖ](#) [အမွေ-](#) [-ကို](#) [-နှင့်လွဲပေးရမည်](#) [သူတို့-အဖ](#) [ညီအကို-](#)

7

အကယ်စင်စစ် သူတို့အဘ၏ ညီအစ်ကိုတို့နှင့် အတူ အမွေခံရသောအခွင့်ကို သူတို့အားပေးရမည်။ သူတို့အဘ၏အမွေဥစ္စာသည် သူတို့လက်သို့ ရောက်စေရမည်။

[-နှင့်သားယဇကသား](#) [သေ](#) [အကျင်-](#) [လူ](#) [ဆိုတော်မူ၍](#) [ပခြာရမည်](#) [ဣသရေလ](#) [သား-](#) [-နှင့်-သို့](#)
[သူ-သမီး-သို့](#) [သူ-အမွေ](#) [-ကို](#) [-နှင့်လွဲပေးရမည်](#) [သူ-အား](#) [မရှိ](#)

8

သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ လူသည် သားယဇကများမရှိဘဲသလျှင်၊ သူ၏အမွေဥစ္စာကို သူ၏သမီးလက်သို့ ရောက်စေရမည်။

[သူ-ညီအကိုများ-သို့](#) [သူ-အမွေ](#) [-ကို](#) [-နှင့်ပေးရမည်](#) [သမီး](#) [သူ-အား](#) [မရှိ](#) [-နှင့်အကယ်၍-](#)

9

သမီးမရှိလျှင်၊ သူ၏ အမွေဥစ္စာကို သူ၏ ညီအစ်ကိုတို့အား ပေးရမည်။

:**၁၁** **၁၂** **၁၃** **၁၄** **၁၅** **၁၆** **၁၇** **၁၈** **၁၉** 10
 သူ-အဖ **၁၂** သူ-အမေ **၁၃** -ကို **၁၄** -နှင့်ပေးရမည် **၁၅** ညီအကိုများ **၁၆** သူ-အား **၁၇** မရှိ **၁၈** -နှင့်အကယ်၍-

ညီအစ်ကိုမရှိလျှင်၊ အမွေဥစ္စာကို ဘက်ကြာထွေး တို့အား ပေးရမည်။

၁၉ **၂၀** **၂၁** **၂၂** **၂၃** **၂၄** **၂၅** **၂၆** **၂၇** **၂၈** 11
 သူ-အဆွေမျိုး-သို့ **၂၀** သူ-အမေ **၂၁** -ကို **၂၂** -နှင့်ပေးရမည် **၂၃** သူ-အဖ-အား **၂၄** ညီအကိုများ **၂၅** မရှိ **၂၆** -နှင့်အကယ်၍-
 ကုသရလေ **၂၇** -သို့သား- **၂၈** -နှင့်ဖဖြ **၂၉** ထိုအရာ-ကို **၃၀** -နှင့်သိမ်းပိုက် **၃၁** သူ-အမျိုးအနွယ်-မှ **၃၂** သူ-သို့ **၃၃** -ထိုနီးကပ်
 :**၃၄** **၃၅** **၃၆** **၃၇** **၃၈** **၃၉** **၄၀** **၄၁** **၄၂**
 မဆရေ **၃၅** -ကို **၃၆** ထာဝရဘုရား **၃၇** မှာထား **၃၈** -ကဲ့သို့ **၃၉** တရားသီရင်ခွင့်ချက် **၄၀** -သို့ပဋိညာဉ်တော်အစဉ်-

ဘက်ကြာထွေးမရှိလျှင်၊ သူ၏အဆွေအမျိုး၌ နီးစပ်ရင်းခပ်သေ ပေါက်ဘတ်အား ပေး၍၊ ထိုသူသည် ပိုင်ရမည်။ ဤရှုကား၊ ထာဝရဘုရားသည် မဆရေအား မှာထားတော်မူသည်အတိုင်း၊ ကုသရလေအမျိုးသားတို့၌ စီရင်ထုံးဖွဲ့ချက်ဖဖြစဟု မဆရေအား မိန့်တော်မူ၏။

၄၃ **၄၄** **၄၅** **၄၆** **၄၇** **၄၈** **၄၉** **၅၀** **၅၁** **၅၂** 12
 ဤ- **၄၃** -ထိုအဘရိမ် **၄၄** တောင် **၄၅** -သို့ **၄၆** တက်ပါ **၄၇** မဆရေ **၄၈** -သို့ **၄၉** ထာဝရဘုရား **၅၀** -နှင့်မိန့်တော်မူ၍
 :**၅၁** **၅၂** **၅၃** **၅၄** **၅၅** **၅၆** **၅၇** **၅၈**
 ကုသရလေ **၅၁** -သို့သား- **၅၂** ငါပေးခဲ့ **၅၃** -သည် **၅၄** -ထိုပဖြ **၅၅** -ကို **၅၆** -နှင့်ကဖြပါ

တဖန် ထာဝရဘုရားက၊ သင်သည် ဤအာဗရိမ် တောင်ပေါ်သို့ တက်လော့။ ကုသရလေအမျိုးသားတို့ အား ငါပေးသောပဖြကို ကဖြရှုလော့။

၅၉ **၆၀** **၆၁** **၆၂** **၆၃** **၆၄** **၆၅** **၆၆** **၆၇** **၆၈** 13
 စုရူးရုံးခဲ့ **၅၉** -ကဲ့သို့ **၆၀** သင် **၆၁** လည်း- **၆၂** သင့်-လူမျိုး **၆၃** -သို့ **၆၄** -နှင့်စုရူးရုံးရမည် **၆၅** ထိုအရာ-ကို **၆၆** -နှင့်မဖြပါလျှင်
 :**၆၇** **၆၈**
 သင့်-ညီ **၆၇** အာရုန် **၆၈**

သို့ပဖြ၊ သင်၏အစ်ကိုအာရုန်သည် မိမိလူမျိုး စည်းဝေးရာသို့ သွားသကဲ့သို့၊ သင်သည်လည်း သွားရမည်။

၆၉ **၇၀** **၇၁** **၇၂** **၇၃** **၇၄** **၇၅** **၇၆** **၇၇** **၇၈** 14
 ငါ-ကိုသန်ရှင်းစရန်- **၆၉** -ထိုပရိသတ် **၇၀** -၌-အင်ဂလိပ်- **၇၁** ဇိန် **၇၂** -၌-တေး- **၇၃** နှုတ် **၇၄** သင်တို့ပုန်ကန်ခဲ့ **၇၅** -ကဲ့သို့
 :**၇၆** **၇၇** **၇၈** **၇၉** **၈၀** **၈၁** **၈၂** **၈၃**
 ဇိန် **၇၆** တေး- **၇၇** ကာဒရေ **၇၈** အင်ဂလိပ်- **၇၉** ရေး- **၈၀** သူတို့ **၈၁** သူတို့-မျက်စိ-၌ **၈၂** -၌-ရေ **၈၃**

အကဖြင်းမူကား၊ ပရိသတ်တို့သည် ဇိန်တေး၊ ကာဒရေအရပ်၊ မရိဘစမ်းရေအနား၌ ရှုန်းရင်းခတ်ပဖြကဖြဒါအခါ၊ သင်တို့သည် ငါ့စကားကို ဆန့်ကျင်ဘက် ပဖြ၊ သူတို့ရှုမှ ငါ့ကို မရှိမသပဖြဒါ အပဖြရှိ သည်ဟု မဆရေအား မိန့်တော်မူ၏။

ကုမ္ပဏီ	-လုံ	အလုံးစုံ	အလုံးစုံ	အလုံးစုံ	အလုံးစုံ	အလုံးစုံ	အလုံးစုံ	အလုံးစုံ	19
-ထိုပရိသတ်	အလုံးစုံ-	-နှင့်-ရှု-၌	-ထိုယင်ပုရဇာတိတ်	လေရဇာ	-ရှု-၌	သူ-ကို	-နှင့်ရပ်နစေရမည်		
H5712	H3605	H6440	H3548	H0499	H6440	H0853	H5975		
					: ဝိသုဒ္ဓိ	သူ-ကို	-နှင့်အမှာတစ်မူ၍		
					သူတို့-မျက်စိ-၌	H0853	H6680		

ယင်ပုရဇာတိတ် လောဇဂ္ဂ၊ ပရိသတ် အပေါင်းတို့ရှု၍ သူကိုထား၍ မှာခဲ့လေ။

သူ	ကုမ္ပဏီ	-လုံ	အလုံးစုံ	အလုံးစုံ	အလုံးစုံ	အလုံးစုံ	အလုံးစုံ	အလုံးစုံ	20
သား-	ပရိသတ်	အလုံးစုံ-	နားထောင်က	-အလိုတ	သူ-အပေါ်-၌	သင့်-၏ဘုန်း-မှ	-နှင့်ပေးရမည်		
	H5712	H3605	H8085	H4616		H1935	H5414		
							: လူ့ဘုရား		
							ကုသရလေ		
							H3478		

ကုသရလေအမျိုးသားအပေါင်းတို့သည်၊ သူ၏ စကားကို နားထောင်မည်အကကြောင်း၊ သင်၏ ဘုန်း အသရအချို့ကို သူအပေါ်၌ တင်ထားလေ။

ဝိသုဒ္ဓိ	အလုံးစုံ	21							
-ထိုဥရိမ်	-၌-တရားသီရင်ခွင့်ချက်	သူ-အဖို့	-နှင့်မေးမကြီး	ရပ်နစေ	-ထိုယင်ပုရဇာတိတ်	လေရဇာ	-နှင့်-ရှု-၌		
H0224	H4941		H7592	H5975	H3548	H0499	H6440		
-နှင့်အလုံးစုံ-	သူ	ဝင်က	သူ-နတ်	-နှင့်-ပေါ်-၌	ထွက်က	သူ-နတ်	-ပေါ်-၌	ထာဝရဘုရား	-ရှု-၌
H3605	H1931	H0935	H6310		H3318	H6310		H3068	H6440
				: ကုမ္ပဏီ	-လုံ	သူ-နှင့်အတူ	ကုသရလေ	သား-	
				H5712	H3605	H0854	H3478		

ထိုသူသည် ယင်ပုရဇာတိတ် လောဇဂ္ဂမှာ ရပ်သောအခါ၊ ယင်ပုရဇာတိတ်သည် ထာဝရဘုရား ရှုတော်မူ၍ ဥရိမ်စီရင်ဆုံးဖြတ်သော တရားအတိုင်း၊ သူအတွက် မေးမကြီးရမည်။ သူစီရင်သည်အတိုင်း၊ သူနှင့်အတူ ကုသရလေအမျိုးသား ပရိသတ် အပေါင်းတို့ သည် ထွက်ဝင်ရကမြည်ဟု ထာဝရဘုရားသည် မောဂ္ဂ အား မှာထားတော်မူသည်အတိုင်း မောဂ္ဂပေပြု၍၊ ယောဂ္ဂကိုခေါ်၍ ယင်ပုရဇာတိတ် လောဇဂ္ဂ၊ ပရိသတ် အပေါင်းတို့ရှု၍ ထားပီပြင်လျှင်၊

ယောဂ္ဂ	-ကို	-နှင့်ယူ၍	သူ-ကို	ထာဝရဘုရား	မှာထား	-ကိုသို့	မောဂ္ဂ	-နှင့်ပပြု၍	22
H3091	H0853	H3947	H0853	H3068	H6680		H4872		
: ကုမ္ပဏီ	-လုံ	အလုံးစုံ-	-နှင့်-ရှု-၌	-ထိုယင်ပုရဇာတိတ်	လေရဇာ	-ရှု-၌	-နှင့်ရပ်နစေ၍		
H5712	H3605	H6440	H3548		H0499	H6440	H5975		

ထိုသူသည် ယင်ပုရဇာတိတ် လောဇဂ္ဂမှာ ရပ်သောအခါ၊ ယင်ပုရဇာတိတ်သည် ထာဝရဘုရား ရှုတော်မူ၍ ဥရိမ်စီရင်ဆုံးဖြတ်သော တရားအတိုင်း၊ သူအတွက် မေးမကြီးရမည်။ သူစီရင်သည်အတိုင်း၊ သူနှင့်အတူ ကုသရလေအမျိုးသား ပရိသတ် အပေါင်းတို့ သည် ထွက်ဝင်ရကမြည်ဟု ထာဝရဘုရားသည် မောဂ္ဂ အား မှာထားတော်မူသည်အတိုင်း မောဂ္ဂပေပြု၍၊ ယောဂ္ဂကိုခေါ်၍ ယင်ပုရဇာတိတ် လောဇဂ္ဂ၊ ပရိသတ် အပေါင်းတို့ရှု၍ ထားပီပြင်လျှင်၊

הָוָה ਯਹוਵਹ	דָּבָר ਦਬਰ	כְּאֲשֶׁר ਕਾਸ਼ਰ	וַיִּצְוָה ਵਿဗ္ဗာ	עָלָיו အလ်	וַיְהִי သု	אֶת- အတ	וַיִּבְרָא ဝိဗြာ
ਯਹੋਵਹ H3068	ਦਬਰ H1696	ਕਾਸ਼ਰ -ကွသို	ਵਿဗ္ဗာ -နှင့်အမှာတင်မှု၍ H6680	အလ် သု-အပရိ-၌	သု-လက် H3027	-ကို H0853	-နှင့်တင်၍ H5564
					ב ב	:הָשָׁמַ မရှေ H4872	בְּ- -၌-လက်- H3027

| သူ့အပရိမှာ လက်ကိုတင်၍ မှာခဲ့လ၏။ ထိုသို့ ထာဝရဘုရားသည် မရှေအားဖငြိ ပညတ်ထားတော် မူ၏။